

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

၂၀၁၉ ခုနှစ်၊

ကာလလတ်ကြေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာ

နေရာ ၊ နေပြည်တော်
ရက်စွဲ ၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၆ ရက်


ဥပဒေ

၁။ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲရာတွင် အစိုးရကြွေးမြီများအတွက် ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာချမှတ်ခြင်းနှင့် ပြည်သူ့ကြွေးမြီတစ်ရပ်လုံးအတွက် စာရင်းမှတ်တမ်းများ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိရမည်ဖြစ်သဖြင့် အစိုးရကြွေးမြီများအတွက် ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာအား ထုတ်ပြန်ရခြင်းဖြစ်ပါသည်။

၂။ ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂ ဖြင့် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည့် ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေ၏ ပုဒ်မ ၁၁ အရ အစိုးရကြွေးမြီများအတွက် ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာကို အနည်းဆုံးနောက်ဘဏ္ဍာရေးနှစ် (၃) နှစ် ကာလအတွက် နှစ်စဉ်ပုံမှန်ရေးဆွဲ၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်နှင့် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူ၍ ထုတ်ပြန်ရမည်ဖြစ်ပါသည်။

၃။ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များနှင့်အညီ စီမံကိန်းများအား ပြည်ပမှသက်သာသောချေးငွေများ ရယူအကောင်အထည်ဖော်လျက်ရှိပြီး နိုင်ငံတော်၏ဘတ်ဂျက်လိုငွေအား အစိုးရငွေချေးသက်သေခံလက်မှတ်များအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းဖြင့် ဖြည့်ဆည်းလျက်ရှိပါသည်။

၄။ သို့ပါ၍ ကြွေးမြီခံနိုင်ရည်ရှိမှုအဆင့်ကို ထိန်းသိမ်းထားရှိရန်၊ ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲရန်၊ ယင်းဆုံးရှုံးနိုင်ခြေများကို သင့်တင့်လျောက်ပတ်သော အတိုင်းအတာတွင် ရှိနေစေရန်အတွက် ပြည်သူ့ကြွေးမြီအနေအထားကို အကဲဖြတ်ရန်နှင့် အစိုးရငွေချေးသက်သေခံလက်မှတ်များရောင်းဝယ်သည့် ပြည်တွင်းဈေးကွက်များဖွံ့ဖြိုးတိုးတက်စေရန် စသည်တို့ကို ပြည်သူများသိရှိစေရန်အလို့ငှာ နှစ်စဉ် ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာ (Medium Term Debt Management Strategy - MTDS) အား ရေးဆွဲဆောင်ရွက်ခြင်း ဖြစ်ပါသည်။



(စိုးဝင်း)

ပြည်ထောင်စုဝန်ကြီး

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	နိဒါန်း	၁
၂။	မေခရိုစီးပွားရေးအခြေအနေ	၁-၂
၃။	ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာ၏နယ်ပယ်	၂
၄။	၂၀၁၈ ခုနှစ်၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာနှင့်အညီ ဆောင်ရွက် နိုင်မှုအပေါ် သုံးသပ်ချက်	၂ - ၃
၅။	အစိုးရကြွေးမြီ	၃ - ၄
၆။	ပြည်ပကြွေးမြီ	၄ - ၆
၇။	ပြည်တွင်းကြွေးမြီ	၆ - ၉
၈။	အစိုးရမှ ငွေထုတ်ချေးခြင်း/ ထပ်ဆင့်ငွေထုတ်ချေးခြင်းနှင့် ချေးငွေအာမခံ ချက်များ	၉
၉။	ကြွေးမြီနှင့် ဂျီဒီပီအချိုး	၁၀
၁၀။	ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲခြင်း	၁၀ - ၁၃
၁၁။	မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့်ချိတ်ဆက်ဆောင်ရွက်မှုများ	၁၃ - ၁၄
၁၂။	၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ငွေချေးယူရန်လျာထားမှုအစီအစဉ်	၁၄ - ၁၅
၁၃။	ငွေသားစီမံချက်နှင့် ချိတ်ဆက်ထားရှိမှု	၁၆
၁၄။	အစိုးရ၏ ကြွေးမြီဆိုင်ရာဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများ	၁၆ - ၁၇
၁၅။	နိဂုံး	၁၈

၂၀၁၉ ခုနှစ်၊ ကာလလတ်ကြေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာ

(Medium – Term Debt Management Strategy-MTDS)

နိဒါန်း

၁။ ပြည်သူ့ကြေးမြီစီမံခန့်ခွဲမှုဥပဒေအရ ကာလလတ်ကြေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာကို နောက် ဘဏ္ဍာရေးနှစ် (၃) နှစ် ကာလအတွက် နှစ်စဉ်ပြင်ဆင်ရေးဆွဲရမည်ဖြစ်ရာ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာ နှစ် မှ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာနှစ်ထိ ကာလလတ်ကြေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာကို ရေးဆွဲတင် ပြခြင်း ဖြစ်ပါသည်။

၂။ ပြည်သူ့ကြေးမြီစီမံခန့်ခွဲမှု၏ ရည်ရွယ်ချက်မှာ အစိုးရ၏ဘဏ္ဍာငွေဖြည့်ဆည်းမှု လိုအပ်ချက် များနှင့် ၎င်း၏ကာလတို၊ ကာလရှည်ပေးရန်တာဝန်များကို ဆုံးရှုံးနိုင်ခြေအနည်းဆုံးနှင့် ကုန်ကျ စရိတ်အနည်းဆုံးဖြစ်စေရန်နှင့် ဈေးကွက်ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်ရန်ဖြစ်ပါသည်။ ကာလ လတ်ကြေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာသည် အောက်ပါရည်ရွယ်ချက်များကို အလေးထားပါသည်-

- (က) ကြေးမြီခံနိုင်ရည်ရှိမှုအဆင့်ကိုထိန်းသိမ်းထားရှိရန်၊
- (ခ) ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲရန်နှင့် ယင်းဆုံးရှုံးနိုင်ခြေများကို သင့်တင့်လျောက်ပတ်သော အတိုင်းအတာတွင်ရှိနေစေရန်အတွက် ပြည်သူ့ကြေးမြီ အနေအထားကို အကဲဖြတ်ရန်၊
- (ဂ) အစိုးရငွေချေးသက်သေခံလက်မှတ်များရောင်းဝယ်သည့် ပြည်တွင်းဈေးကွက်များဖွံ့ဖြိုးတိုးတက်စေရန်၊

မေခရိုစီးပွားရေးအခြေအနေ

၃။ နိုင်ငံ၏ မေခရိုစီးပွားရေးဆိုင်ရာအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

အကြောင်းအရာ	၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (အမှန်)	၂၀၁၈ ခု၊ ဧပြီလမှ စက်တင်ဘာ လအထိ (အမှန်)	၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (ခန့်မှန်း)	၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (ခန့်မှန်း)
ဂျီဒီပီတိုးတက်မှုနှုန်း	၆.၈%	၆.၅%	၆.၈%	၇.၀%
ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း	၄.၀%	၄.၁%	၇.၇%	၆.၇%

အကြောင်းအရာ	၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (အမှန်)	၂၀၁၈ ခု၊ ဧပြီလမှ စက်တင်ဘာ လအထိ (အမှန်)	၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် (ခန့်မှန်း)	၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (ခန့်မှန်း)
နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း	၅.၄%	၅.၉%	၆.၆%	၆.၆%
ဘတ်ဂျက်လိုငွေနှင့် ဂျီဒီပီအချိုး	၂.၁%	၂.၀%	၄.၈%	၅.၄%

(ဇစ်မြစ် ။စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန)

ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာ၏နယ်ပယ်

၄။ ၂၀၁၉ ခုနှစ်၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာတွင် ဘဏ္ဍာငွေလိုအပ်ချက်အရ ပြည်ထောင်စု/ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရတို့က ရယူထားသည့် ပြည်တွင်း၊ ပြည်ပချေးငွေများ အားလုံးကို ခြုံငုံပါဝင်စေပြီး အစိုးရ၏ပြည်တွင်း၊ ပြည်ပချေးငွေအခြေအနေ၊ မေခရိုစီးပွားရေးအခြေအနေ၊ အစိုးရမှငွေထုတ်ချေးခြင်း၊ ထပ်ဆင့်ထုတ်ချေးခြင်းနှင့် အစိုးရ၏အာမခံချက်များအခြေအနေနှင့် လာမည့်ဘဏ္ဍာနှစ်အတွက် အစိုးရ၏လိုငွေအား ဖြည့်ဆည်းမည့် နည်းလမ်းများ ပါဝင်ပါသည်။

၂၀၁၈ ခုနှစ်၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာနှင့်အညီ ဆောင်ရွက်နိုင်မှုအပေါ် သုံးသပ်ချက်

၅။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကလိုအပ်သည့် လုပ်ငန်း/စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ပမှသက်သာသောချေးငွေများကိုသာ ရယူဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်၏စီးပွားရေးမူဝါဒများ၊ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များနှင့်လည်းကိုက်ညီမှုရှိကြောင်းတွေ့ရှိရပါသည်။

၆။ အစိုးရငွေတိုက်လက်မှတ်များနှင့် အစိုးရငွေတိုက်စာချုပ်များကို လေလံကျင်းပမည့် သတ်မှတ်နေ့ရက်များအလိုက် ပုံမှန်ထုတ်ဝေရောင်းချနိုင်ခဲ့သည့်အပြင် ဈေးကွက်၏ဝယ်လိုအားအပေါ်မူတည်၍ လည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူများ၏ အကြံဉာဏ်များရယူ၍လည်းကောင်း အစိုးရငွေတိုက်စာချုပ်များ၏သက်တမ်းကို (၅) နှစ်အထိ တိုးချဲ့ထုတ်ဝေခဲ့ပါသည်။

၇။ ပြည်ပကြွေးမြီ၏ ပျမ်းမျှသက်တမ်းနှင့် ဆိုင်းငံ့ကာလအခြေအနေတို့အား ဘဏ္ဍာနှစ်အလိုက် နှိုင်းယှဉ်ပါက သက်တမ်းပိုမိုကြာရှည်လာပြီး ပျမ်းမျှအတိုးနှုန်းတွင် တဖြည်းဖြည်းလျော့နည်းလာ သည်ကိုတွေ့ရှိရပါသည်။ ပြည်ပချေးငွေများ၏ ပျမ်းမျှအတိုးနှုန်းများ လျော့ကျလာခြင်းကြောင့် ကာလရှည်အတွက် အတိုးစရိတ်များသက်သာစေပါသည်။

ပြည်ပကြွေးမြီများ၏ ပျမ်းမျှသက်တမ်းနှင့်အတိုးနှုန်းအခြေအနေ

	၃၁-၃-၂၀၁၇	၃၁-၃-၂၀၁၈	၃၀-၆-၂၀၁၉
ပျမ်းမျှသက်တမ်း (နှစ်)	၂၉	၃၀	၃၁
ဆိုင်းငံ့ကာလ (နှစ်)	၇	၇	၈
ပျမ်းမျှအတိုးနှုန်း (%)	၁.၈၅%	၁.၆၅%	၁.၅၃%

အစိုးရကြွေးမြီ

၈။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ရှိ အစိုးရကြွေးမြီလက်ကျန်အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) ပြည်ပကြွေးမြီ

(အမေရိကန်ဒေါ်လာသန်းပေါင်း)

(၁) အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများချေးငွေ	၁,၉၆၉.၄ (၁၉.၄%)
(၂) နှစ်နိုင်ငံအစိုးရကြားချေးငွေ	၈,၁၇၆.၁ (၈၀.၆%)
- ပဲရစ်ကလပ်နိုင်ငံများ	၄,၂၉၅.၃
- ပဲရစ်ကလပ်မဟုတ်သောနိုင်ငံများ	၃,၈၈၀.၈

ပေါင်း: ၁၀,၁၄၅.၅ (၁၀၀%)

(ခ) ပြည်တွင်းကြွေးမြီ

(ကျပ်ဘီလီယံ)

(၁) ဗဟိုဘဏ်သို့ ရောင်းချသော ငွေတိုက်လက်မှတ်များ	၁၄,၄၁၉.၀ (၆၁.၃%)
(၂) လေလံစနစ်ဖြင့်ရောင်းချသော ငွေတိုက်လက်မှတ်များ	၂,၇၇၀.၉ (၁၁.၈%)
(၃) ငွေတိုက်စာချုပ် (စနစ်ဟောင်း)	၄၄၇.၂ (၁.၉%)
(၄) လေလံစနစ်ဖြင့်ရောင်းချသော ငွေတိုက်စာချုပ်များ	၅,၈၇၇.၉ (၂၅.၀%)

ပေါင်း: ၂၃,၅၁၅.၀ (၁၀၀%)

၉။ အစိုးရကြွေးမြီ၏ အဓိကလက္ခဏာရပ်များ

- (က) ပြည်ပကြွေးမြီအများစုမှာ နှစ်နိုင်ငံအစိုးရကြားချေးငွေဖြစ်ပြီး ၈၀.၆% ရှိပါသည်။
ပြည်ပချေးငွေအများစုသည် သက်သာမှုရှိသည့်ချေးငွေများဖြစ်ပြီး ပုံသေအတိုးနှုန်း ဖြင့် ရယူထားသည့်ချေးငွေမှာ ပြည်ပချေးငွေစုစုပေါင်း၏ ၉၄% ဖြစ်ပါသည်။
၃၀-၆-၂၀၁၉ ရက်နေ့ရှိ ပြည်ပကြွေးမြီလက်ကျန်တွင် အများဆုံးပါဝင်သည့် ငွေကြေး အမျိုးအစားများမှာ ယူရိုနှင့် ဂျပန်ယန်းတို့ဖြစ်ပါသည်။
- (ခ) ပြည်တွင်းကြွေးမြီများအနက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အစိုးရငွေတိုက်လက် မှတ်များရောင်းချခြင်းဖြင့် ဖြည့်ဆည်းထားသည့် ကြွေးမြီလက်ကျန်မှာ ပြည်တွင်း ကြွေးမြီ စုစုပေါင်း၏ ၆၁% ရှိပါသည်။
- (ဂ) ပြည်တွင်းကြွေးမြီစုစုပေါင်း၏ ၆၇% သည် သက်တမ်း(၃) လရှိသော အစိုးရငွေတိုက် လက်မှတ်များဖြစ်ပါသည်။

ပြည်ပကြွေးမြီ

၁၀။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ အစိုးရ၏ပြည်ပကြွေးမြီလက်ကျန်မှာ အမေရိကန် ဒေါ်လာ ၁၀,၁၄၅.၅ သန်း (ကျပ် ၁၅,၇၂၅.၆ ဘီလီယံခန့်) ရှိပါသည်။

၁၁။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်မှစ၍ နှစ်အလိုက် ပြည်ပကြွေးမြီလက်ကျန်အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(အမေရိကန်ဒေါ်လာသန်းပေါင်း)


စဉ်	နိုင်ငံ/အဖွဲ့အစည်း	၃၁-၃-၂၀၁၈	၃၀-၉-၂၀၁၈	၃၀-၆-၂၀၁၉
(က)	အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ	၁,၇၈၈.၀	၁,၈၃၁.၃	၁,၉၆၉.၄
	- အေဒီဘီ	၅၇၂.၅	၅၆၃.၅	၅၇၂.၃
	- အိုင်ဒီအေ	၁,၁၉၇.၉	၁,၂၄၉.၄	၁,၃၇၅.၁
	- အခြား	၁၇.၆	၁၈.၄	၂၂.၀
(ခ)	နှစ်နိုင်ငံအစိုးရကြားချေးငွေ	၈,၄၁၂.၂	၇,၉၂၁.၁	၈,၁၇၆.၁
	ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများ	၃,၉၉၆.၇	၃,၈၆၅.၁	၄,၂၉၅.၃
	- ဂျပန်	၂,၄၇၅.၃	၂,၄၄၀.၀	၂,၉၀၀.၅
	- ဂျာမနီ	၇၉၄.၈	၇၃၈.၂	၇၁၈.၀
	- အခြား	၇၂၆.၆	၆၈၆.၉	၆၇၆.၈

(အမေရိကန်ဒေါ်လာသန်းပေါင်း)


စဉ်	နိုင်ငံ/အဖွဲ့အစည်း	၃၁-၃-၂၀၁၈	၃၀-၉-၂၀၁၈	၃၀-၆-၂၀၁၉
	ပဲရစ်ကလပ်အဖွဲ့ဝင်မဟုတ်သောနိုင်ငံ	၄,၄၁၅.၅	၄,၀၅၆.၀	၃,၈၈၀.၈
	- တရုတ်	၄,၀၀၂.၄	၃,၆၁၀.၀	၃,၄၃၀.၁
	- အခြား	၄၁၃.၁	၄၄၆.၀	၄၅၀.၇
	စုစုပေါင်း	၁၀,၂၀၀.၂	၉,၇၅၂.၄	၁၀,၁၄၅.၅

မှတ်ချက်။ ဘဏ္ဍာနှစ်ကုန်ဆုံးသည့် စာရင်းပိတ်သည့်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားပါသည်။


၁၂။ ပြည်ပချေးငွေများ၏ ပျမ်းမျှအတိုးနှုန်း (Weighted Average Interest Rate) မှာ ၁.၅၃% ဖြစ်ပြီး အတိုးနှုန်း သည် ၅% အတွင်းရှိပါသည်။ ၃၀-၆-၂၀၁၉ ရက်နေ့ရှိ ပြည်ပကြွေးမြီတွင် မူလငွေကြေးအမျိုးအစားအလိုက် ပါဝင်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်-



၁၃။ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများထံမှ ရယူခဲ့သည့် ချေးငွေအများစုမှာ အက်စ်ဒီအာရ် (Special Drawing Rights-SDR) ဖြင့် ဖြစ်ပါသည်။ အက်စ်ဒီအာရ်ငွေကြေးတွင် အမေရိကန်ဒေါ်လာ ၄၂%၊ ယူရို ၃၁%၊ ပေါင်စတာလင် ၁၁%၊ ယွမ် ၈% နှင့် ဂျပန်ယန်း ၈% တို့ပါဝင်ပါသည်။ ၃၀-၆-၂၀၁၉ ရက်နေ့ရှိ ပြည်ပကြွေးမြီအခြေအနေအား အထက်ဖော်ပြပါ အက်စ်ဒီအာရ်ငွေကြေးတွင် ပါဝင်သည့် ငွေကြေးများ၏ အချိုးအစားအလိုက်ထပ်မံခွဲခြမ်းစိတ်ဖြာပါက အောက်ပါအတိုင်း တွေ့ရှိရမည်ဖြစ်ပါသည်-



၁၄။ ပြည်ပချေးငွေများစုသည် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် နှစ်နိုင်ငံအစိုးရများ အကြား ရယူထားသည့် ချေးငွေများဖြစ်ပြီး သက်တမ်းအားဖြင့် ဆိုင်းငံ့ကာလ (၁၀) နှစ်အထိရှိပြီး ဆိုင်းငံ့ကာလအပါအဝင် ချေးငွေသက်တမ်း (၄၀) နှစ်အထိရှိပါသည်။ ၃၀-၆-၂၀၁၉ ရက်နေ့အထိ စာချုပ်ချုပ်ဆိုထားသည့် ချေးငွေများအပေါ် မူတည်၍ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ်မှစ၍ ပြည်ပချေးငွေ အပေါ် အရင်း၊ အတိုးပြန်လည်ပေးဆပ်ရမည့်ခန့်မှန်းချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-



မှတ်ချက်။ စာရင်းပိတ်သည့်နေ့ (၃၀-၆-၂၀၁၉ ရက်နေ့) ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။

၁၅။ အထက်ပါဇယားအရ ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှရယူခဲ့သည့် ချေးငွေများအတွက် အရင်းစတင်ပေးဆပ်ခြင်း၊ ၂၀၂၇-၂၀၂၈ ခု၊ ဘဏ္ဍာနှစ်မှ ၂၀၃၂-၂၀၃၃ ခု၊ ဘဏ္ဍာနှစ်အထိကာလတွင် အချို့သောချေးငွေများမှာ ဆိုင်းငံ့ကာလအတွင်းဖြစ်သဖြင့် အတိုးသာပေးဆပ်ရခြင်းကြောင့် အရင်းပေးဆပ်မှုမှာ လျော့နည်းခြင်းဖြစ်ပြီး နောက်ပိုင်းကာလများတွင် အရင်းနှင့်အတိုး ပုံမှန်ပြန်လည်ပေးဆပ်ရမည်ဖြစ်ပါသည်။

ပြည်တွင်းကြွေးမြီ

၁၆။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့အထိ အစိုးရ၏ပြည်တွင်းကြွေးမြီလက်ကျန်မှာ ကျပ် ၂၃,၅၁၅ ဘီလီယံ ရှိပါသည်။

၁၇။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်မှစ၍ နှစ်အလိုက် ပြည်တွင်းကြွေးမြီအခြေအနေမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(ကျပ်ဘီလီယံ)

စဉ်	အကြောင်းအရာ	၃၁-၃-၂၀၁၈	၃၀-၉-၂၀၁၈	၃၀-၆-၂၀၁၉
(က)	ငွေတိုက်စာချုပ်များ	၄,၀၅၂.၁	၅,၃၄၇.၇	၆,၃၂၅.၁
	- လေလံစနစ်မတိုင်မီ	၁,၅၂၅.၁	၁,၃၂၃.၅	၄၄၇.၂
	- လေလံစနစ်ဖြင့်ရောင်းချခြင်း	၂,၅၂၇.၀	၄,၀၂၄.၂	၅,၈၇၇.၉
(ခ)	ငွေတိုက်လက်မှတ်လေလံစနစ်ဖြင့် ရောင်းချခြင်း	၂,၃၅၁.၂	၂,၆၁၈.၉	၂,၇၇၀.၉
(ဂ)	ဗဟိုဘဏ်သို့ရောင်းချခြင်း	၁၄,၃၂၁.၃	၁၄,၃၂၁.၃	၁၄,၄၁၉.၀
	စုစုပေါင်း	၂၀,၇၂၄.၆	၂၂,၂၈၇.၉	၂၃,၅၁၅.၀

၁၈။ အစိုးရငွေတိုက်လက်မှတ်များ၏ သက်တမ်းမှာ (၃) လ၊ (၆) လနှင့် (၁) နှစ်တို့ဖြစ်ပြီး အစိုးရ ငွေတိုက်စာချုပ်များ၏သက်တမ်းမှာ ၂ နှစ်၊ ၂ နှစ် ၆ လ၊ ၃ နှစ်၊ ၄ နှစ်နှင့် ၅ နှစ်တို့ဖြစ်ပါသည်။ ၎င်းတို့ကို သက်တမ်းစေ့ရောက်သည့်နေ့ရက်တွင် ပြန်လည်ရွေးနုတ်ရပါသည်။ သို့သော် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်သို့ ရောင်းချထားသည့် (၃) လ သက်တမ်းရှိ အစိုးရငွေတိုက်လက်မှတ်များ ကိုမူ ပြန်လည်ရွေးနုတ်မှုမပြုဘဲ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းတွင် ပိုငွေပေါ်ပေါက်သည့် အချိန်မှသာ ပြန်လည်ရွေးနုတ်နိုင်ပါသည်။

၁၉။ ပြည်တွင်းကြွေးမြီစုစုပေါင်း၏ ၇၃% မှာ ကာလတိုသည့် အစိုးရငွေတိုက်လက်မှတ်များဖြစ် ပြီး ယင်းအနက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ရောင်းချထားသည့်ပမာဏမှာ ၆၁% ဖြစ်ပါသည်။ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းတွင် ပိုငွေပေါ်ပေါက်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ သက်တမ်းစေ့ရောက်နေသည့် အစိုးရငွေတိုက်လက်မှတ်များအား ပြန်လည်ရွေးနုတ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှငွေချေးယူမှုကို လျော့ချနိုင်ရန်အတွက် အစိုးရငွေတိုက်လက်မှတ် များနှင့် ငွေတိုက်စာချုပ်များကို လေလံစနစ်ဖြင့် ပုံမှန်ရောင်းချသွားမည်ဖြစ်ပါသည်။

၂၀။ ဈေးကွက်ကိုအခြေခံသည့် အစိုးရငွေတိုက်စာချုပ်များ လေလံစနစ်ဖြင့် ၂၀-၉-၂၀၁၆ ရက်နေ့မှ စတင်ရောင်းချခဲ့ရာ ၃၀-၆-၂၀၁၉ ရက်နေ့အထိ လေလံ (၃၄) ကြိမ် ခေါ်ယူခဲ့ပြီး အောက်ပါ သက်တမ်းအလိုက် ထုတ်ရောင်းခဲ့ပါသည် -

ငွေတိုက်စာချုပ်များ၏သက်တမ်း	ကူပွန်အတိုးနှုန်း
(၂) နှစ်	၉% နှင့် ၉.၅%
(၂) နှစ် (၆)လ	၉.၂၅%
(၃) နှစ်နှင့် (၄) နှစ်	၉.၅%
(၅) နှစ်	၉.၅% နှင့် ၉.၇၅%

၂၁။ ပြည်တွင်းကြွေးမြီလက်ကျန် တိုးတက်လာခြင်းနှင့်အတူ အတိုးနှုန်းများကို ဈေးကွက်က ဆုံးဖြတ်သည့်အတိုင်း ပေးချေရသဖြင့် အတိုးစရိတ်များ တိုးတက်မြင့်မားလာပါသည်။ နှစ်အလိုက် တိုးမြှင့်လာနိုင်သည့် အတိုးစရိတ်မျှော်မှန်းချက်မှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၅၀၀ ဘီလီယံခန့်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျပ် ၆၀၀ ဘီလီယံခန့်၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျပ် ၆၀၀ ဘီလီယံခန့်အသီးသီး ဖြစ်ပါသည်။

၂၂။ အစိုးရငွေချေးသက်သေခံလက်မှတ်များဈေးပြိုင်စနစ်ဖြင့် ရောင်းချမည့်အစီအစဉ်ကို (၃) လ တစ်ကြိမ် ကြေညာပြီး အစိုးရငွေတိုက်လက်မှတ်များကို ရက်သတ္တပတ် (၂) ပတ်လျှင် တစ်ကြိမ်နှင့် အစိုးရငွေတိုက်စာချုပ်များကို တစ်လလျှင်တစ်ကြိမ်ဖြင့် တတိယပတ်အင်္ဂါနေ့တွင် ပုံမှန်ရောင်းချ လျက်ရှိပါသည်။ ဤသို့ရောင်းချရာတွင် ယခင်လကုန်ရှိ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏အခြေအနေ၊ ပြည်ထောင်စုရှိဌာန/အဖွဲ့အစည်းများ၏ ငွေသားစီမံချက် (ခန့်မှန်း) အခြေအနေနှင့် အစိုးရငွေချေးသက်သေခံလက်မှတ်များ ပြန်လည်ရွေးနုတ်ရမည့် အခြေအနေတို့အပေါ်မူတည်၍ ရောင်းချမည့်ပမာဏကို သတ်မှတ်ပါသည်။ သက်ဆိုင်ရာလအတွင်း အစိုးရငွေချေးသက်သေခံလက်မှတ်များ ရောင်းချပြီးနောက် လကုန်ဆုံးသည့်အခါ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းတွင် လိုငွေထပ်မံပေါ်ပေါက်မှသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူပါသည်။

၂၃။ ၃၀-၆-၂၀၁၉ ရက်နေ့အထိ ရောင်းချခဲ့သည့် အစိုးရငွေတိုက်စာချုပ်များ၏ လာမည့်ဘဏ္ဍာနှစ် (၃) နှစ်အထိ သက်တမ်းအလိုက် ရွေးနုတ်မည့်အစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(ကျပ်ဘီလီယံ)

အစိုးရငွေတိုက်စာချုပ်	၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ်	၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာနှစ်	၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာနှစ်
ငွေတိုက်စာချုပ် (လေလံစနစ်မတိုင်မီ)	၃၀၆.၂၁၉	၁၃၉.၈၄၉	-
လေလံစနစ်ဖြင့် ရောင်းချခြင်း	၇၄၇.၃၀၀	၁,၁၀၉.၄၅၀	၁,၂၃၂.၆၈၀
စုစုပေါင်း	၁,၀၅၃.၅၁၉	၁,၂၄၉.၂၉၉	၁,၂၃၂.၆၈၀

အစိုးရမှ ငွေထုတ်ချေးခြင်း / ထပ်ဆင့်ငွေထုတ်ချေးခြင်းနှင့် ချေးငွေအာမခံချက်များ

၂၄။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတော်ကိုယ်စား စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန (ယခင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန) က ပြည်ပချေးငွေများကို တာဝန်ခံချေးယူပြီး သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ ထပ်ဆင့်ထုတ်ချေးခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။ အစိုးရက အာမခံချက်ထုတ်ပေးသည့် ချေးငွေများမရှိသေးပါ။

၂၅။ မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအား မြှင့်တင်ရန်အတွက် ဂျာမနီနိုင်ငံ၊ KfW က ပေးအပ်သည့် ထောက်ပံ့ငွေအဆင့် (၂) အရ ၁-၄-၂၀၁၈ ရက်နေ့မှ ၃၀-၆-၂၀၁၉ ရက်နေ့အထိ ထုတ်ယူခဲ့သည့် ထောက်ပံ့ငွေအား သက်ဆိုင်ရာဘဏ်များသို့ ထုတ်ချေးရန် အောက်ပါအတိုင်း စာချုပ်ချုပ်ဆိုခဲ့ပါသည်-

စဉ်	အဖွဲ့အစည်း	စာချုပ်ချုပ်ဆိုသည့်နေ့	ငွေကြေးအမျိုးအစား	ချေးငွေပမာဏ (သန်းပေါင်း)
၁။	သမဝါယမဘဏ်လီမိတက်	၂၄-၄-၂၀၁၈	ယူရို	၃.၀၀
၂။	မြန်မာ့ရှေ့ဆောင်ဘဏ်	၂၄-၄-၂၀၁၈	ယူရို	၆.၀၀

ကြွေးမြီနှင့် ဂျီဒီပီအချိုး

၂၆။ နိုင်ငံတော်၏ ပြည်တွင်း၊ ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

ဘဏ္ဍာရေးနှစ်	ပြည်တွင်း ကြွေးမြီ (ကျပ်ဘီလီယံ)	ပြည်ပကြွေးမြီ (ကျပ်ဘီလီယံ)	ဂျီဒီပီတန်ဖိုး (ကျပ်ဘီလီယံ)	ပြည်တွင်း ကြွေးမြီနှင့် ဂျီဒီပီအချိုး	ပြည်ပ ကြွေးမြီနှင့် ဂျီဒီပီအချိုး	ကြွေးမြီနှင့် ဂျီဒီပီအချိုး
၂၀၁၅-၂၀၁၆	၁၅,၇၂၄	၁၂,၂၄၆	၇၃,၃၁၄	၂၁.၄%	၁၆.၇%	၃၈.၁%
၂၀၁၆-၂၀၁၇	၁၈,၀၂၀	၁၀,၈၄၁	၈၁,၀၆၄	၂၂.၂%	၁၃.၄%	၃၅.၆%
၂၀၁၇-၂၀၁၈	၂၀,၇၂၅	၁၃,၉၇၄	၉၀,၄၅၁	၂၂.၉ %	၁၅.၄%	၃၈.၃ %
၂၀၁၈ ခုနှစ်၊ ဧပြီမှစက်တင် ဘာထိ	၂၂,၂၈၇	၁၃,၂၆၃	၉၄,၂၇၁	၂၃.၆ %	၁၄.၁%	၃၇.၇ %
၂၀၁၈-၂၀၁၉ (၃၀-၆- ၂၀၁၉)	၂၃,၅၁၅	၁၅,၇၂၆	၁၀၅,၇၂၆	၂၂.၂%	၁၄.၉%	၃၇.၁%

ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲခြင်း

၂၇။ နိုင်ငံတော်တွင် နှစ်စဉ်ဘတ်ဂျက်လိုငွေဖြစ်ပေါ်လျက်ရှိပြီး နှစ်စဉ်ပြည်တွင်းမှ ငွေချေးယူ၍ ဖြည့်ဆည်းလျက်ရှိခြင်း၊ သက်တမ်းစေ့၍ ပြန်လည်ရွေးနုတ်မည့် အစိုးရငွေချေးသက်သေခံလက်မှတ် များအတွက် ပြန်လည်ဖြည့်ဆည်းရခြင်းတို့ကြောင့် ပြည်တွင်းကြွေးမြီလက်ကျန်မှာ တစ်နှစ်ထက် တစ်နှစ်တိုးတက်လာပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သောအခြေခံအဆောက် အအုံများဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းတို့အတွက် ပြည်ပချေးငွေများ စိစစ်ရယူခဲ့သဖြင့် ပြည်ပကြွေးမြီသည်လည်း တိုးတက်လာပါသည်။

၂၈။ ၃၀-၆-၂၀၁၉ ရက်နေ့ရှိ အစိုးရကြွေးမြီဆိုင်ရာဆုံးရှုံးနိုင်ခြေများနှင့် စရိတ်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

ညွှန်းကိန်းများ		ပြည်ပ ကြွေးမြီ	ပြည်တွင်း ကြွေးမြီ	စုစုပေါင်း ကြွေးမြီ
ကြွေးမြီစရိတ်များ	ပျမ်းမျှအတိုးနှုန်း (%)	၁.၅	၅.၁	၃.၆
ဘဏ္ဍာငွေပြန်လည်ဖြည့်ဆည်းမှု ဆုံးရှုံးနိုင်ခြေ	ပျမ်းမျှသက်တမ်း (နှစ်)	၁၄.၅	၂.၂	၁၀.၁
	စုစုပေါင်းကြွေးမြီတွင် တစ်နှစ်အတွင်း သက်တမ်းစေ့မည့်ပမာဏ (%)	၃.၄	၁၄.၁	၉.၈
အတိုးနှုန်းကြောင့်ဆုံးရှုံးနိုင်ခြေ	ပျမ်းမျှသက်တမ်း (နှစ်)	၁၄.၄	၂.၂	၁၀.၂
	စုစုပေါင်းကြွေးမြီတွင် နှုန်းရှင်အတိုးနှုန်း ရှိသည့်ကြွေးမြီများနှင့် ပုံသေအတိုးနှုန်းဖြင့် တစ်နှစ်အတွင်း သက်တမ်းစေ့မည့် ပမာဏ (%)	၅.၁	၁၄.၁	၁၀.၅
နိုင်ငံခြားငွေကြေးအမျိုးအစား ကြောင့် ဆုံးရှုံးနိုင်ခြေ	စုစုပေါင်းကြွေးမြီတွင် ပြည်ပကြွေးမြီ ပါဝင်မှု (%)			၄၀.၀

၂၉။ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာပါ ရည်ရွယ်ချက်နှင့်အညီ ပြည်တွင်း၊ ပြည်ပကြွေးမြီများ၏ဆုံးရှုံးနိုင်ခြေနှင့် ကုန်ကျစရိတ်များအား ထိရောက်စွာကြီးကြပ်ကွပ်ကဲရန် အောက်ပါအတိုင်း ဆောင်ရွက်ပါမည်-

- (က) နိုင်ငံခြားငွေကြေးအမျိုးအစား/ ငွေလဲလှယ်နှုန်းကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း။
- ပြည်ပကြွေးမြီတွင် ငွေကြေးအမျိုးအစားအလိုက် ပါဝင်သည့်ရာခိုင်နှုန်းများ၏ ၃၁-၃-၂၀၁၈ ရက်နေ့နှင့် ၃၀-၆-၂၀၁၉ ရက်နေ့ရှိ အခြေအနေများကို နှိုင်းယှဉ်ကြည့်ပါက ယူရို၊ အမေရိကန်ဒေါ်လာနှင့် ယွမ်တို့၏ ပါဝင်မှုရာခိုင်နှုန်း ကျဆင်းလာသော်လည်း ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီနှင့် ကမ္ဘာ့ဘဏ် ချေးငွေတို့ဖြင့် ဆောင်ရွက်သည့် စီမံကိန်းများအတွက် ချေးငွေထုတ်ယူမှုအားကောင်း လာသည့်အတွက် ဂျပန်ယန်းနှင့် အက်စ်ဒီအာရ်တို့၏ပါဝင်မှုရာခိုင်နှုန်း တိုးတက်လာ ကြောင်းတွေ့ရှိရပါသည်။ ၃၀-၆-၂၀၁၉ ရက်နေ့အထိအခြေအနေအရ စုစုပေါင်း

ကြွေးမြီ၏ ၄၀% မှာ ပြည်ပကြွေးမြီဖြစ်သဖြင့် ပြည်တွင်းကြွေးမြီမှာ ၆၀% ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံခြားငွေလဲလှယ်နှုန်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးနိုင်ခြေများအား လျော့ချနိုင်ရန် ပြည်တွင်းကျပ်ငွေဖြင့် ချေးယူခြင်းဖြစ်သည့် အစိုးရငွေချေးသက်သေခံလက်မှတ်များရောင်းချခြင်းကို ပိုမိုဆောင်ရွက်ရန်ဖြစ်ပါသည်။

(ခ) အတိုးနှုန်းကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း။ စုစုပေါင်းကြွေးမြီ၏ ၆၀% ခန့်မှာ ပြည်တွင်းကြွေးမြီများဖြစ်ပြီး ၎င်း၏ပျမ်းမျှအတိုးနှုန်းမှာ ၅.၁% ခန့်နှင့် ပျမ်းမျှသက်တမ်းမှာ ၂.၂ နှစ်ဖြစ်ပါသည်။ ပြည်တွင်းကြွေးမြီများ၏အတိုးနှုန်းသည် ပုံသေအတိုးနှုန်းဖြစ်သော်လည်း (၃) လ၊ (၆) လနှင့် (၁) နှစ်သက်တမ်းရှိ အစိုးရငွေတိုက်လက်မှတ်များ၏ အတိုးနှုန်းပြောင်းလဲခြင်းကြောင့် အတိုးနှုန်းကြောင့်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်ပါသည်။ ပြည်ပချေးငွေ၏ ၉၄% ခန့်မှာ ပုံသေအတိုးနှုန်းဖြစ်ပြီး ၎င်း၏ပျမ်းမျှအတိုးနှုန်းမှာ ၁.၅၃% ခန့်နှင့် ပျမ်းမျှသက်တမ်းမှာ ၁၄.၄ နှစ်ဖြစ်ပြီး နှုန်းရှင်အတိုးနှုန်း၏ပါဝင်မှုအချိုးမှာ အနည်းငယ်သာရှိသဖြင့် အတိုးနှုန်းကြောင့်ဆုံးရှုံးနိုင်ခြေနည်းပါးပါသည်။ သို့ပါ၍ ပြည်တွင်းကြွေးမြီ၏ အတိုးနှုန်းကြောင့် ဆုံးရှုံးမှုများကို လျော့ချနိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်၏ကျွမ်းကျင်ပညာရှင်ဖြင့် အစိုးရငွေတိုက်စာချုပ် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအား အလေးထားဆောင်ရွက်လျက်ရှိပါသည်။

(ဂ) ဘဏ္ဍာငွေပြန်လည်ဖြည့်ဆည်းမှု ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း။ ၃၀-၆-၂၀၁၉ ရက်နေ့ရှိ စုစုပေါင်းကြွေးမြီနှင့်ဂျီဒီပီအချိုးမှာ ၃၇.၁% ခန့်ရှိပါသည်။ ပြည်ပကြွေးမြီနှင့်ဂျီဒီပီအချိုးမှာ ၁၄.၉% ခန့်ရှိပြီး ပြည်ပချေးငွေများ၏ ပျမ်းမျှသက်တမ်းမှာ ၁၅ နှစ်ခန့်ဖြစ်ပါသည်။ ပြည်ပချေးငွေများသည် ပြန်ဆပ်ကာလရှည်ကြာသည့်အတွက် ဘဏ္ဍာငွေပြန်လည်ဖြည့်ဆည်းရသည့် ဆုံးရှုံးနိုင်ခြေနည်းပါးပါသည်။ ပြည်တွင်းကြွေးမြီနှင့်ဂျီဒီပီအချိုးမှာ ၂၂.၂% ခန့်ဖြစ်ပြီး ပျမ်းမျှသက်တမ်းမှာ ၂ နှစ်ခန့်ဖြစ်ပါသည်။ ယင်းဆုံးရှုံးနိုင်ခြေကိုလျော့ချနိုင်ရန်အလို့ငှာ ဈေးကွက်ဝယ်လိုအားနှင့် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုများအပေါ်မူတည်၍ သက်တမ်းရှည်သည့် အစိုးရငွေတိုက်စာချုပ်များကို ထုတ်ဝေရောင်းချမည်ဖြစ်ပါသည်။

- (ဃ) ငွေဖြစ်လွယ်မှုဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း။ အစိုးရ၏ကာလတိုငွေကြေးအရင်းအမြစ်များ ရရှိရန်ဆောင်ရွက်ခြင်း၊ အစိုးရငွေသားစီးဆင်းမှု ကြိုတင်ခန့်မှန်းခြင်းနှင့်အမှန်ငွေသားစီးဆင်းမှုတို့ကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
- (င) လုပ်ငန်းဆောင်ရွက်မှုဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲခြင်း။ ကြွေးမြီစီမံခန့်ခွဲမှုဌာနခွဲအနေဖြင့် ခိုင်မာသော ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုစနစ်အတွက် ကြွေးမြီမှတ်တမ်းတင်မှုအား Manual စနစ်အစား နိုင်ငံတကာအဆင့်မီ CS-DRMS Software အား ပြောင်းလဲအသုံးပြုရန် ဆောင်ရွက်လျက်ရှိပါသည်။ နည်းပညာဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရန်နှင့် ဆာဗာစနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်လျက်သည့် ငွေတိုက်လုပ်ငန်းဆိုင်ရာ အချက်အလက်များအား စက်ပစ္စည်းချို့ယွင်းခြင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားခြင်းနှင့် မမျှော်လင့်နိုင်သောအန္တရာယ်များကြောင့် ဆုံးရှုံးမှုမရှိစေရန် ငွေတိုက်ဦးစီးဌာနတွင် သတင်းအချက်အလက်နှင့်နည်းပညာဌာနခွဲအား ဖွင့်လှစ်၍ စီမံဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင်ကြွေးမြီပြန်လည်ပေးဆပ်မှုများအား ပေးချေရန်စေ့ရောက်သည့် သတ်မှတ်ရက်များတွင် အချိန်မီပေးဆပ်နိုင်ရန် သက်ဆိုင်ရာဌာနများအား စောင့်ကြည့်ကြပ်မတ်ခြင်း၊ အသိပေးအကြောင်းကြားခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့်ချိတ်ဆက်ဆောင်ရွက်မှုများ

၃၀။ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် ပါဝင်သည့် ပန်းတိုင် (၅) ခုအနက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနအနေဖြင့် ပန်းတိုင် (၂) “စီးပွားရေးတည်ငြိမ်မှုနှင့် ခိုင်မာအားကောင်းသည့် မေခရိုစီးပွားရေးစီမံခန့်ခွဲမှု” ကို တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ပန်းတိုင် (၂) အား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းအဖွဲ့ (၅) ဖွဲ့ဖြစ်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းအဖွဲ့၊ နှစ်လတ်ဘဏ္ဍာရေးမူဘောင်အဖွဲ့၊ ရငွေဆိုင်ရာဆန်းစစ်ရေး

အဖွဲ့၊ အသုံးစရိတ်ဆိုင်ရာဆန်းစစ်ရေးအဖွဲ့နှင့် ဘဏ္ဍာငွေဖြည့်ဆည်းရေးနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲရေးအဖွဲ့တို့ကို ဖွဲ့စည်းခဲ့ပါသည်။

၃၁။ ဘဏ္ဍာငွေဖြည့်ဆည်းရေးနှင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် ငွေသားစီမံချက်နှင့် ကြွေးမြီစီမံခန့်ခွဲမှုအား ချိတ်ဆက်ဆောင်ရွက်ရန်၊ ငွေကြေးအရင်းအမြစ်များကို ထိရောက်စွာ အသုံးချနိုင်ရန်၊ ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို လျော့နည်းစေရန်အတွက် စီမံခန့်ခွဲရန်နှင့် ယင်းဆုံးရှုံးနိုင်ခြေများကို သင့်တင့်လျောက်ပတ်သောအတိုင်းအတာတွင် ရှိနေစေရန်၊ နိုင်ငံ၏ ကြွေးမြီခံနိုင်ရည်အားကို မျက်ခြေမပြတ်စိစစ်ရန်နှင့် ဘဏ္ဍာငွေဖြည့်ဆည်းမှုသည် နိုင်ငံတော် အတွက် ကုန်ကျစရိတ်နှင့် ဆုံးရှုံးနိုင်ခြေအနည်းဆုံးဖြစ်စေရေးစီမံခန့်ခွဲရန်တို့ကို ဆောင်ရွက်လျက် ရှိပါသည်။

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ငွေချေးယူရန်လျာထားမှုအစီအစဉ်

၃၂။ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် ပြည်ထောင်စု၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေအရ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်၏ လိုငွေမှာ ကျပ် ၇,၀၂၇ ဘီလီယံပေါ်မူတည်၍ ပြည်တွင်းပြည်ပမှချေးယူနိုင်ခွင့်ရှိသည့် အများဆုံးပမာဏ ကျပ် ၉,၀၀၀ ဘီလီယံသတ်မှတ်ထားပါသည်။ အစိုးရငွေတိုက်စာချုပ်များ၊ အစိုးရငွေတိုက်လက်မှတ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အစိုးရငွေတိုက်လက်မှတ်များရောင်းချခြင်းနှင့် ပြည်ပမှချေးငွေထုတ်ယူသုံးစွဲမည့်ပမာဏများ^{၁/} ကို အောက်ပါအတိုင်းလျာထားပါသည်-

စဉ်	အကြောင်းအရာ	ရောင်းချမည့် ရာခိုင်နှုန်း	ကျပ်(ဘီလီယံ)
(က)	အစိုးရငွေတိုက်စာချုပ်		
	- လေလံစနစ်ဖြင့်ရောင်းချခြင်း	၄၀%	၂,၆၂၂
(ခ)	အစိုးရငွေတိုက်လက်မှတ်		
	- လေလံစနစ်ဖြင့်ရောင်းချခြင်း	၄၀%	၂,၆၂၂
(ဂ)	ဗဟိုဘဏ်သို့ရောင်းချခြင်း	၂၀%	၁,၃၁၁
(ဃ)	ပြည်ပမှချေးငွေ ထုတ်ယူခြင်း	-	၂,၄၄၅

^{၁/} ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့်အခြေအနေ

၃၃။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ်အတွက် အစိုးရငွေချေးသက်သေခံလက်မှတ်များ လေလံစနစ် ဖြင့် ရောင်းချနိုင်ရန် လေလံပွဲကျင်းပမည့်နေ့ရက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(၃) လပတ်	လအမည်	လေလံအမှတ်	လေလံပွဲ ကြေညာမည့်နေ့	လေလံပွဲ ကျင်းပမည့်နေ့	စာရင်းရှင်းလင်း မည့်နေ့	သက်တမ်း
ပထမ	အောက်တိုဘာ	TB0109	၃၀/၉/၂၀၁၉	၂/၁၀/၂၀၁၉	၄/၁၀/၂၀၁၉	၉၈, ၁၈၂, ၃၅၇
		TB0110	၂၁/၁၀/၂၀၁၉	၂၃/၁၀/၂၀၁၉	၂၅/၁၀/၂၀၁၉	၉၈, ၁၈၂, ၃၅၇
		GB0038	၂၅/၁၀/၂၀၁၉	၂၉/၁၀/၂၀၁၉	၃၁/၁၀/၂၀၁၉	
	နိုဝင်ဘာ	TB0111	၄/၁၁/၂၀၁၉	၆/၁၁/၂၀၁၉	၈/၁၁/၂၀၁၉	၉၁, ၁၈၉, ၃၆၄
		TB0112	၈/၁၁/၂၀၁၉	၁၃/၁၁/၂၀၁၉	၁၅/၁၁/၂၀၁၉	၈၄, ၁၈၂, ၃၆၄
		GB0039	၂၂/၁၁/၂၀၁၉	၂၆/၁၁/၂၀၁၉	၂၈/၁၁/၂၀၁၉	
	ဒီဇင်ဘာ	TB0113	၂/၁၂/၂၀၁၉	၄/၁၂/၂၀၁၉	၆/၁၂/၂၀၁၉	၉၁, ၁၈၂, ၃၆၄
		TB0114	၉/၁၂/၂၀၁၉	၁၁/၁၂/၂၀၁၉	၁၃/၁၂/၂၀၁၉	၉၁, ၁၇၅, ၃၅၇
		GB0040	၁၃/၁၂/၂၀၁၉	၁၇/၁၂/၂၀၁၉	၁၉/၁၂/၂၀၁၉	
ဒုတိယ	ဇန်နဝါရီ	TB00115	၆/၁/၂၀၂၀	၈/၁/၂၀၂၀	၁၀/၁/၂၀၂၀	၈၄, ၁၇၅, ၃၆၄
		GB0041	၁၇/၁/၂၀၂၀	၂၁/၁/၂၀၂၀	၂၃/၁/၂၀၂၀	
		TB00116	၂၇/၁/၂၀၂၀	၂၉/၁/၂၀၂၀	၃၁/၁/၂၀၂၀	၈၄, ၁၈၂, ၃၆၄
	ဖေဖော်ဝါရီ	TB0117	၃/၂/၂၀၂၀	၅/၂/၂၀၂၀	၇/၂/၂၀၂၀	၉၈, ၁၈၂, ၃၆၄
		GB0042	၁၄/၂/၂၀၂၀	၁၈/၂/၂၀၂၀	၂၀/၂/၂၀၂၀	
		TB0118	၂၄/၂/၂၀၂၀	၂၆/၂/၂၀၂၀	၂၈/၂/၂၀၂၀	၉၁, ၁၈၂, ၃၆၄
	မတ်	TB0119	၂၈/၂/၂၀၂၀	၄/၃/၂၀၂၀	၆/၃/၂၀၂၀	၉၁, ၁၈၂, ၃၆၄
		TB0120	၉/၃/၂၀၂၀	၁၁/၃/၂၀၂၀	၁၃/၃/၂၀၂၀	၈၄, ၁၇၅, ၃၅၇
		GB0043	၁၃/၃/၂၀၂၀	၁၇/၃/၂၀၂၀	၁၉/၃/၂၀၂၀	
တတိယ	ဧပြီ	TB0121	၃၀/၃/၂၀၂၀	၁/၄/၂၀၂၀	၃/၄/၂၀၂၀	၉၁, ၁၈၉, ၃၅၇
		GB0044	၁၈/၄/၂၀၂၀	၂၁/၄/၂၀၂၀	၂၃/၄/၂၀၂၀	
	မေ	TB0122	၁၁/၅/၂၀၂၀	၁၃/၅/၂၀၂၀	၁၅/၅/၂၀၂၀	၈၄, ၁၈၂, ၃၅၇
		GB0045	၁၅/၅/၂၀၂၀	၁၉/၅/၂၀၂၀	၂၁/၅/၂၀၂၀	
		TB0123	၂၅/၅/၂၀၂၀	၂၇/၅/၂၀၂၀	၂၉/၅/၂၀၂၀	၉၁, ၁၈၉, ၃၆၄
	ဇွန်	TB0124	၁/၆/၂၀၂၀	၃/၆/၂၀၂၀	၅/၆/၂၀၂၀	၉၁, ၁၈၂, ၃၆၄
		GB0046	၁၂/၆/၂၀၂၀	၁၆/၆/၂၀၂၀	၁၈/၆/၂၀၂၀	
		TB0125	၂၂/၆/၂၀၂၀	၂၄/၆/၂၀၂၀	၂၆/၆/၂၀၂၀	၉၁, ၁၇၅, ၃၆၄
စတုတ္ထ	ဇူလိုင်	TB0126	၂/၇/၂၀၂၀	၁/၇/၂၀၂၀	၃/၇/၂၀၂၀	၉၈, ၁၈၉, ၃၅၇
		GB0047	၁၇/၇/၂၀၂၀	၂၁/၇/၂၀၂၀	၂၃/၇/၂၀၂၀	
		TB0127	၂၇/၇/၂၀၂၀	၂၉/၇/၂၀၂၀	၃၁/၇/၂၀၂၀	၉၈, ၁၈၂, ၃၆၄
	ဩဂုတ်	TB0128	၃၁/၇/၂၀၂၀	၅/၈/၂၀၂၀	၇/၈/၂၀၂၀	၉၁, ၁၈၂, ၃၆၄
		GB0048	၁၄/၈/၂၀၂၀	၁၈/၈/၂၀၂၀	၂၁/၈/၂၀၂၀	
		TB0129	၂၄/၈/၂၀၂၀	၂၆/၈/၂၀၂၀	၂၈/၈/၂၀၂၀	၉၈, ၁၈၂, ၃၆၄
	စက်တင်ဘာ	TB0130	၃၁/၈/၂၀၂၀	၂/၉/၂၀၂၀	၄/၉/၂၀၂၀	၉၁, ၁၈၂, ၃၆၄
		GB0049	၁၁/၉/၂၀၂၀	၁၅/၉/၂၀၂၀	၁၇/၉/၂၀၂၀	
		TB0131	၂၁/၉/၂၀၂၀	၂၃/၉/၂၀၂၀	၂၅/၉/၂၀၂၀	၈၄, ၁၈၂, ၃၅၇

အကယ်၍ လေလံပွဲကျင်းပမည့်နေ့နှင့် စာရင်းရှင်းလင်းမည့်နေ့များသည် အစိုးရရုံးပိတ်ရက်များဖြစ်ပါက လေလံကျင်းပမည့် နေ့မှာ ပြောင်းလဲမည်ဖြစ်ပါသည်။

ငွေသားစီမံချက်နှင့် ချိတ်ဆက်ထားရှိမှု

၃၄။ ပြည်ထောင်စုရှိ ဌာန/အဖွဲ့အစည်းများ၏ငွေသားရရှိမှု၊ ငွေသားပေးသွင်းမှုများနှင့် ပတ်သက်ပြီး လိုအပ်သောအချိန်၊ လိုအပ်သောနေရာတွင် လိုအပ်သောပမာဏရရှိရန် ကြိုတင်စီမံခြင်း၊ စောင့်ကြည့်ဖြည့်တင်းခြင်းတို့ကို ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာနှစ်အလိုက် ငွေသားစီမံချက်ရေးဆွဲခြင်းကို ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပါသည်။ သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများအနေဖြင့် ဘဏ္ဍာနှစ်အလိုက် ငွေသားအခြေအနေများကို လအလိုက် ခန့်မှန်းရေးဆွဲခြင်းဖြင့် လအလိုက် ဖြစ်ပေါ်လာနိုင်သည့် ပိုငွေ/လိုငွေများကို ကြိုတင်သိရှိနိုင်ပြီး လိုငွေဖြစ်ပေါ်ပါက ဘဏ္ဍာငွေဖြည့်ဆည်းမှုနည်းလမ်းများကို ကြိုတင်တွက်ဆ၊ ပြင်ဆင်နိုင်မည်ဖြစ်ပါသည်။ သို့ပါ၍ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာနှစ်မှစတင်၍ ငွေသားစီမံချက်ရေးဆွဲခြင်းအား ငွေထုတ်ကန့်သတ်ချက် (Drawing Limit) နှင့် ချိတ်ဆက်ဆောင်ရွက်မည်ဖြစ်ပါသည်။ သို့မှသာငွေကြေးစီမံခန့်ခွဲမှုကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ပြီး တစ်ခုတည်းသောငွေတိုက်စာရင်းကို မှန်ကန်စွာကြီးကြပ်နိုင်ခြင်း၊ မလိုအပ်သော အသုံးစရိတ်များကို ရှောင်ရှားနိုင်ခြင်းတို့ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။

အစိုးရ၏ ကြွေးမြီဆိုင်ရာဆောင်ရွက်ရမည့် အဓိကလုပ်ငန်းများ

၃၅။ အစိုးရကြွေးမြီစီမံခန့်ခွဲမှုအတွက် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်ထိ ဆောင်ရွက်ရန်အဓိကလုပ်ငန်းများမှာ -

- (က) ပြည်ပချေးငွေရယူရာတွင် ကြွေးမြီခံနိုင်ရည်ရှိမှုကို ထိန်းသိမ်းလျက် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးရည်မှန်းချက်များကို အထောက်အကူပြုစေမည့် စီမံကိန်း/ လုပ်ငန်းများအတွက် သက်သာသောချေးငွေများကို ဦးစားပေးရယူခြင်း၊
- (ခ) ကုန်သွယ်မှု (သို့မဟုတ်) ရောင်းသူချေးငွေများရယူခြင်းကို ချေးငွေစည်းကမ်းသတ်မှတ်ချက်များ လက်ခံနိုင်ဖွယ်အခြေအနေရှိပြီး ပြန်ရချက်ကောင်းမွန်သော ပြည်ပကူးသန်းရောင်းဝယ်ရေးချေးငွေများကိုသာ ရယူခြင်း၊
- (ဂ) တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များအနေဖြင့် ၎င်းတို့၏လုပ်ငန်း/စီမံကိန်းများအကောင်အထည်ဖော်ရန်အတွက်ပြည်ပချေးငွေအား

ပြည်ထောင်စုက ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီရယူလိုပါက ပြည်ထောင်စုက ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊

- (ဃ) အစိုးရငွေတိုက်လက်မှတ်များကို (၂) ပတ်လျှင် တစ်ကြိမ်၊ အစိုးရငွေတိုက်စာချုပ်များကို (၁) လ တစ်ကြိမ် လစဉ်တတိယရက်သတ္တပတ်၏ အင်္ဂါနေ့တိုင်းတွင် အပိုဒ် (၃၃) ပါ ဇယားအတိုင်း ပုံမှန်ထုတ်ဝေ၍ လေလံစနစ်ဖြင့် ရောင်းချခြင်း၊
- (င) အစိုးရငွေတိုက်စာချုပ်များကို ဈေးကွက်၏ဝယ်လိုအားအပေါ်မူတည်၍ သက်တမ်းများ ထပ်မံတိုးချဲ့ထုတ်ဝေခြင်း၊
- (စ) မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် အကောင်အထည်ဖော်ရေးအစီအစဉ် (Myanmar Sustainable Development Plan-MSDP) နှင့် ချိတ်ဆက်ထားသည့်စီမံကိန်းအတွက် ဈေးကွက်အနေအထားပေါ်မူတည်၍ သက်တမ်းရှည်သည့်ငွေတိုက်စာချုပ်များ (Longer-term Project Bonds) ထုတ်ဝေနိုင်ရေးအတွက် အစီအစဉ် ရေးဆွဲမည်ဖြစ်ခြင်း၊
- (ဆ) ပြည်တွင်းမှ ငွေချေးယူရာတွင် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ ချေးယူမှုကို အသားတင်ချေးယူမှု၏ ၂၀% ထားရှိပြီး ဘဏ္ဍာနှစ်အလိုက် တဖြည်းဖြည်းလျော့ချခြင်း၊
- (ဇ) ဘဏ္ဍာငွေဖြည့်ဆည်းခြင်းအား အကျိုးရှိထိရောက်စေရန်အတွက် ဘဏ္ဍာနှစ်အလိုက် ရေးဆွဲထားသည့် ငွေသားစီမံချက်အားငွေထုတ်ကန့်သတ်ချက်ဖြင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊
- (ဈ) ပြည်ပချေးငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်း/စီမံကိန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရန်၊ ကြုံတွေ့ရသည့်အခက်အခဲများအား အပြန်အလှန်ဆွေးနွေးဖြေရှင်းနိုင်ရန် အတွက် ငွေတိုက်ဦးစီးဌာနကဦးဆောင်၍ ချေးငွေပေးအပ်သည့်အဖွဲ့အစည်းနှင့် ချေးငွေဖြင့်အကောင်အထည်ဖော်သည့် သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများဖြင့် Portfolio Review Meeting များအား အနည်းဆုံးတစ်နှစ် တစ်ကြိမ်ပြုလုပ်ပြီး လိုအပ်ချက်များကို ဝိုင်းဝန်းအဖြေရှာခြင်း၊

နိဂုံး

၃၆။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ် အပါအဝင် ရှေ့လာမည့် (၃) နှစ်အထိ ကြွေးမြီခံနိုင်ရည်ရှိမှု အခြေအနေကို ဆက်လက်ထိန်းသိမ်းပြီး ဆုံးရှုံးနိုင်ခြေများလျော့နည်းအောင်ကြိုးပမ်းခြင်း၊ ချေးငွေ သုံးစွဲမှုများကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် စောင့်ကြည့်ကြပ်မတ်ခြင်းတို့ဖြင့် ကာလလတ်ကြွေးမြီစီမံ ခန့်ခွဲမှုများကို စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၆

ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍
အောက်ပါလိပ်စာသို့ စုံစမ်းနိုင်ပါသည်-

ရုံးလိပ်စာ: ရုံးအမှတ် (၃၄)၊ ကြွေးမြီမူဝါဒနှင့် ဆန်းစစ်ရေးဌာနစု၊ ကြွေးမြီစီမံခန့်ခွဲမှုဌာနခွဲ၊
ငွေတိုက်ဦးစီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ နေပြည်တော်။

ဖုန်းနံပါတ်: ၀၆၇-၃၄၁၀၁၇၁
၀၆၇-၃၄၁၀၁၇၂

ဤမဟာဗျူဟာကို အောက်ပါ website တွင်လည်း ကူးယူနိုင်ပါသည်-

Website: www.mopfi.gov.mm